

အတိုးအခြေ နဲ့ <a-to: a-khwei> 拥挤
 အတိုးအဆွတ် နဲ့ <a-to: a-hsout> ①前后移动, 进进退退
 ②增减
 အတိုးအညွှန် နဲ့ <a-to: a-nyun> 利息
 အတိုးအပွား နဲ့ <a-to: a-pwa:> 增加, 增长, 增多的东西
 အတိုးအသျော်? နဲ့ <a-to: a-yaw> 增减
 အတံ နဲ့ <a-tan> 长条物
 အထူး I နဲ့ <a-ton> 回复, 答复 II ကဝါ <a-ton> 反过去, 报答, 回敬: ထက်ဆောင်ပဲ့ဖို့ကို ~ ပေးလိုက်၏။ 给了回礼。
 အထူးကဝါ နဲ့ <a-ton' z- ga:> 答词, 回敬的言词
 အထူးအပေါ် ကဝါ <a-ton' a-pe> 反反复复, 翻来复去
 အထူးအပြန် ကဝါ <a-ton' a-pyan> 互相: ~ နားလည်မျိုးကဲသည်။ 相互谅解。
 အထူးအလျဉ် I နဲ့ <a-ton' a-hle> 互相回报 II ကဝါ <a-ton' a-hle> 相互地, 回复地
 အထူးအလျဉ် ကဝါ <a-ton' a-hle> 回复, 互相
 အတံ: နဲ့ <a-ton:> ①分切成的段或块状物 ②成块的东西, 固体物
 အတံးလိုက်အတံးလိုက် ကဝါ <a-ton: lait a-tit lait> ①整块地②(喻)原封不动地, 圈圈吞枣地: ကျောင်းသားများအား ဖော်စာရိစဉ်စားဥာဏ်မယ်ပဲ ~ သွေ့သွေ့ပေးသည်။ 照教科书原封不动地向学生灌输。③(喻)劈头盖脸, 不留情面: ~ ပြောသည်။ 不留情面地说。
 အတံးလိုက်အတံးလိုက် ကဝါ <a-ton: lait a-yon: lait> 横七竖八地, 成堆地: ~ အိပ်နှုံးတယ်။ 横七竖八地睡在那里。/ ~ သောက်တဲ့ 大批死亡。
 အတံးအခေါ် နဲ့ <a-ton: a-khe:> 块状物
 အတံးအတံး နဲ့ <a-ton: a-tit> 成块的东西
 အတံးအေး: ကဝါ <a-ton: a-yon:> 到处横躺竖卧地: ရှိသူများ ~ ကျော်းလေသည်။ 敌人惨败横尸遍野。
 အတံ် နဲ့ <a-tet> ①(雄鸡、雉等的)距 ②六指儿: တိုက်လေး ဘယ်လေးက ~ ကလေးနဲ့။ 那个小伙子左手多长了个手指头。③【植】孽 ④增加, 增多, 涨: ပီဇာ ~ အကျ 潮水的涨落 / ကုန်ပျော်နှင့်: ~ အကျ 物价的涨落 ⑤前进 ⑥攀登, 上坡, 登高的阶梯, 上坡道: တောင်တက်တောင်ဆင်းတွင် ~ ထက်အဆင်းကိုသတိထားရသည်။ 下山时比上山更须留神。⑦抽风
 အတံ်နေ့ နဲ့ <a-tet nei> 缅甸泼水节最后一天, 缅历除夕
 အတံ်ပေါက် ကဝါ <a-tet paut> 发新芽, 抽新条: ကျော်ပွဲ ~ လာပြီ။ (喻)枯枝发芽。
 အတံ်ရေ နဲ့ <a-tet yei> 粉红色电气石
 အတံ်အကျဖျား နဲ့ <a-tet a- kya' phya:> 断断续续地发烧, 如疟疾

အတံ်အလက် နဲ့ <a-tet a- let> 枝条
 အတိုက်ဝာတ် နဲ့ <a-tait dat> 【佛】六空、六境(即指: 色、声、香、味、触、法六境), 参见အခံဝာတ် 条
 အတိုက်အခံ နဲ့ <a-tait a-khan> 反对, 对立, 反对派, 对立面: ~ ပါတီ 反对党 / ~ သမား 反对分子 / ~ ပုံသည်။ 作对。/ ~ ဖော် 反对派, 对立者 / ~ အန္တာ 反对派组织
 အတိုက်အခိုက် နဲ့ <a-tait a-khait> ①战争, 战斗, ~ ပုံစံရေး 停战, 停火 ②武力争夺 ③挑拨, 进谗言
 အတိုက်အဆိုင် နဲ့ <a-tait a-hsain> 碰巧, 恰巧, 巧合
 အတိုက်အတွေး နဲ့ <a-tait a-tun> 鼓动; 号召, 催促, 建议, 敦促
 အတင်ရဲ ကဝါ <a-tin' ye:> ①猖狂, 肆无忌惮, 过分: ဓာတေသာ တွင်ခါပိုက်များ ~ လျက်ရှိ၏။ 最近扒手猖獗起来。②鲁莽, 冒失
 အတင်ရဲ ကဝါ <a-tin' ye:> = အတင်ရဲ
 အတင်အတယ် ကဝါ <a-tin' a-te> 壮观, 壮丽, 堂皇
 အတင်ဂိုဏ်း နဲ့ <a-tin gain:> 上座部僧侣的一派(认为斜披袈裟右臂赤裸即可出入村中者), 又称为 တင်ဂိုဏ်း
 အတင်တင် ကဝါ <a-tin din> 再三地, 反复地: ~ ပြောဆိုသည်။ 再三地说。
 အတင်အကြောင် (ကျော်) I နဲ့ <a-tin a-kyei> 圆满 II ကဝါ <a-tin a-kyei> 圆满地
 အတင်အချော် နဲ့ <a-tin a-khya'> 升降, 装卸: ကုန် ~ မြန်သည်။ 货物装卸速度快。/ ~ စက် 升降机
 အတင်အချော် ကဝါ <a-tin a-khyei> = အချော်အတင်
 အတင်အစီး နဲ့ <a-tin a-si:> 凌驾于别人的言行, 压人的言行: မည်သူ၏ ~ ကိုယ့်မဲ့။ 不想忍受任何人的欺辱。
 အတင်အလျောက် နဲ့ <a-tin a-shaut> 裹告
 အတင်: I နဲ့ <a-tin:> ①背后话, 背后说人的坏话: ~ ဝကား 闲话 / ဘုတေသား ~ ပြောသည်။ 说别人的坏话。
 ②发生的事情, 原委 II ကဝါ <a-tin:> ①硬; 强迫, 强制 ②使劲地
 အတင်ဆို ကဝါ <a-tin: hso> = အတင်းပြော
 အတင်းပြော ကဝါ <a-tin: pyaw:> 背后说别人坏话
 အတင်းအကြောင် နဲ့ <a-tin: a-kyat> 强制地, 强迫地
 အတင်းအဓမ္မ ကဝါ <a-tin: a' d-ma'> = အတင်းအကြောင်
 အတင်းအဖျိုင်: နဲ့ <a-tin: a-phyin:> 坏话: ~ ပြောတတ်သူ 说话的人
 အတင်းအမား ကဝါ <a-tin: a- ma> 强硬: ~ ပြောဆိုသည်။ 强硬地说。
 အတောင်: နဲ့ <a-taun'> 英; 长条状物: ြှော်သီး ~ ၂၀ 二只辣椒 / ဆုပြော ~ ၃၀ 三十条肥皂 / ဆေး ~ ၂၀ 二十个药锭